

သုံးသပ်ချက် 他们的分析 ②显现出  
 ထင်မှတ် က၊ <htin hmat> 认为，以为： ကိုယ့်ကိုယ်ကိုယ့်ထင်မြင်လို  
 ~ နေသည်။ 自以为了不起。  
 ထင်ယီထင်ယောင် က၊ <htin yi: htin yaun> = ထင်ယောင်မြင်  
 ယောင်  
 ထင်ယောင်ထင်မှား က၊ <htin yaun htin hma:> = ထင်မိ  
 ယောင်မှား  
 ထင်ယောင်မြင်ယောင် က၊ <htin yaun myin yaun> 仿佛看  
 见： အတိတ်ဖြစ်ရပ်များကို ~ ဖြစ်မိသည်။ 过去的情景在眼前  
 浮现。 / မရှိမှန်းသိလျက်နှင့်စိတ်ထဲတွင် ~ ရှိနေပေသည်။ 明知不  
 存在，可是心中仿佛看到似的。  
 ထင်ရာ န၊ <htin ya> 随意，想到的： ကိုယ် ~ မလုပ်နဲ့။ 别自  
 己想怎么干就怎么干！  
 ထင်ရာစိုင်း က၊ <htin ya sain:> 为所欲为： ~ လျှင်မှားလိမ့်  
 မည်။ 任性会犯错误的。  
 ထင်ရာမြင်ရာ က၊ <htin ya myin ya> 随心所欲： အထောက်  
 အကိုးမရှိပဲ ~ မပြောပါနှင့်။ 不要没有根据地瞎说。  
 ထင်ရည်း က၊ <htin yi:> (古)认为，以为  
 ထင်ရှား က၊ <htin sha:> 著名，明显，清楚： စာလုံး ~ သည်။  
 字迹清楚。 / မျက်ခုံးက ~ နက်မှောင်သည်။ 眉毛浓黑。 / သူ  
 လုပ်တာသိပ် ~ ပါတယ်။ 很明显是他干的。 / နာမည် ~  
 ကျော်စောသည်။ 遐迩闻名。 / အရောင် ~ သည်။ 色彩鲜  
 明。  
 ထင်ရှားရှိ က၊ <htin sha: shi> 明显存在，客观存在： အသက်  
 ~ စဉ်က 生前  
 ထင်လင်း န၊ <htin lin:> 明亮，显著，清楚： ညဏ်အပြင် ~  
 သည်။ 豁然开朗。 / တိုးတက်မှုထင်ထင်လင်းလင်းရှိသည်။ 有明  
 显进步。 / သဘာဝအလှကို ~ စွာလှစီပြနေသည်။ 清楚地展  
 示了大自然的美。  
 ထင်ဟပ် က၊ <htin hat> 映出，反映： ချေပြင်မှာ ~ လာသောလ  
 ရောင် 水面映出的月光 / စာပေသည်တကယ်ဘဝကို ~ ပြရ  
 မည်။ 文学要反映生活的真实。  
 ထင်း I န၊ <htin:> 柴 II က၊ <htin:> ①污染，弄脏：  
 အင်္ကျီမှာမင် ~ နေသည်။ 上衣被墨水弄脏了。 ②显明，显  
 露： နေရောင်ထဲတွင် ~ နေသည်။ 在阳光下非常耀眼。 / ~  
 ကနဲမြင်သည်။ 看见(某人或物)闪现。 / ~ ကနဲပေါ်လာသည်။  
 忽然闪现出来。  
 ထင်းကလား / ထင်းကုလား န၊ <htin: k-la:> ①火化尸体的木  
 柴 ②山林起火被烧了的木头  
 ထင်းကလားတုံး န၊ <htin: k-la: don:> = ထင်းကလား  
 ထင်းကွက် I န၊ <htin: gwet> 污点 II က၊ <htin: kwet>  
 玷污，弄脏： အဝတ်တွေမင်ရေကြောင့် ~ ကုန်ပြီ။ 衣服让墨水  
 弄脏了。  
 ထင်းချောင်း န၊ <htin: gyaun:> 木柴

ထင်းခွေ က၊ <htin: khwei> 拾柴，拣柴  
 ထင်းခွေရေခပ် န၊ <htin: khwei yei khat> 家务琐事  
 ထင်းခွဲ က၊ <htin: khwe:> 劈木柴  
 ထင်းစ န၊ <htin: za'> 零碎木柴  
 ထင်းစပြင်ကွေး န၊ <htin: za' pyin gwei:> 山林起火被烧了  
 的木头  
 ထင်းစင် န၊ <htin: zin> 堆柴的架子  
 ထင်းစည်း န၊ <htin: zi:> 柴捆，柴束  
 ထင်းဆိုင် က၊ <htin: hsait> 把...当柴烧： မန်ကျည်းသားကို ~  
 လျှင်မီးသွေးကောင်းကောင်းရနိုင်သည်။ 罗望子木能烧出很好的  
 木炭来。  
 ထင်းတုံး န၊ <htin: don:> (整块的)当柴火烧的木头  
 ထင်းထင်းကြီး က၊ <htin: din: gyi:> 清楚，明显，显然： ~  
 မြင်သည်။ 明显地看见。  
 ထင်းဓာတ်ငွေ့ န၊ <htin: dat ngwei'> 【化】木煤气  
 ထင်းပုံ န၊ <htin: bon> 柴堆，柴垛  
 ထင်းပုံခေါင်းချ က၊ <htin: bon gaun: khya'> (喻)夫妻白  
 头偕老： ~ ပေါင်းရပါစေ။ 祝你们白头偕老！  
 ထင်းပေါက် I က၊ <htin: paut> 劈木柴 II န၊ <htin: baut>  
 劈柴  
 ထင်းပန်း က၊ <htin: ban:> (古)相同，相似，同义词有： ထင်း  
 ပန်းခိုး၊ ထင်းပန်းနှိုး၊ ထင်းပန်းနှိုင်း၊ ထင်းပန်းနှုန်း  
 ထင်းမီး န၊ <htin: mi:> 木柴，劈柴  
 ထင်းမီးခွေ က၊ <htin: mi: khwei> = ထင်းခွေ  
 ထင်းမီးစ န၊ <htin: mi: za'> = ထင်းစ  
 ထင်းမဲ က၊ <htin: me:> 染黑，弄脏  
 ထင်းရှူး န၊ <htin: yu:> 【植】松 Pinus Khasya 有： ~ ကြီး  
 大松 | ~ နီ 红松 | ~ ဝူ 白松等种 / ~ ဆီ 松木油，焦  
 油 / ~ စေ 松脂 / ~ သေတ္တာ 松木箱  
 ထင်းလင်း န၊ <htin: lin:> 明亮，明显  
 ထောင့် I က၊ <htaun'> ①(语句)不通顺，别扭： စကား ~  
 သည်။ 言辞不通。 / ဒီလိုခေါ်ရတာ ~ လှပါတယ်။ 这样称呼  
 太别扭了。 / အတော် ~ သောမေးခွန်းများမေးကြ၏။ 问了一  
 些相当古怪的问题。 / လမ်း ~ လျှင်အဆက်အသွယ်အတွေ့အကြုံ  
 နည်းသည်။ 交通不便，来往接触机会就少。 ②心情不快：  
 စိတ်ထဲ၌ထင်ကနဲ ~ သွားသည်။ 心中一下子不快起来。 ③打  
 扰，使之不快： သူ့ဘဝသစ်ကိုဝင်၍ ~ မည်ကိုစိုးရိမ်ရိုးအမှန်ပါ။  
 实在担心会干扰他的新生活。 ④偷藏起不还： ကျွဲ ~  
 ထားသည်။ 把水牛藏起来不还。 II န၊ <daun'> ①角  
 ②角落  
 ထောင့်ကန်ဘော န၊ <daun' kan baw:> 【体】(足球)角球  
 ထောင့်ကျဉ်း န၊ <daun' gyin:> 【数】锐角： ~ ကြိတ် 锐角三角  
 形  
 ထောင့်ကျယ် န၊ <daun' gye> 【数】钝角： ~ ကြိတ် 钝角三